

CMS အလိုအလျောက်ငွေထုတ်လွှဲ လျှောက်လွှာစာရွက် / လျှောက်လွှာပုံစံ

□ ငွေလက်ခံသည့် အဖွဲ့အစည်းနှင့် ကျသင့်ငွေ အမျိုးအစား

ငွေလက်ခံသည့် အဖွဲ့အစည်း			
တာဝန်ခံ		လုပ်ငန်းမှတ်ပုံတင်အမှတ်	- -
လိပ်စာ		ကောက်ခံသည့် ငွေအမျိုးအစား	

□ ငွေထုတ်လွှဲပြောင်း လျှောက်ထားသည့် အကြောင်းအရာ (လျှောက်ထားသူ ဖြည့်ရန်)

အကောင့်ပိုင်ရှင်အမည်		မွေးသက္ကရာဇ် (လုပ်ငန်းဖြစ်ပါက မှတ်ပုံတင်နံပါတ်)	
ဘဏ်အမည်		ဘဏ်အကောင့်နံပါတ်	
အကောင့်ပိုင်ရှင် ဖုန်းနံပါတ်			
လျှောက်ထားသူအမည်		အကောင့်ပိုင်ရှင်နှင့် တော်စပ်မှု	
လျှောက်ထားသူ ဖုန်းနံပါတ်			

မှတ်ချက်) လိုအပ်ပါက ပေးဆောင်ရမည့် ငွေပမာဏနှင့် ပေးဆောင်ရမည့် ရက်စွဲ စသည်တို့ကို ထပ်မံဖြည့်ပါ။

[ကိုယ်ရေးကိုယ်တာ (ခရက်ဒစ်) အချက်အလက် စုဆောင်းခြင်းနှင့် အသုံးပြုခြင်းအပေါ်သဘောတူညီချက်]	
တောင်းခံသည့်အချက်အလက်	ဘဏ်အမည်၊ ငွေထုတ်အကောင့်နံပါတ်၊ အမည်၊ မွေးသက္ကရာဇ်၊ ဆက်သွယ်ရန်အချက်အလက် (မိုဘိုင်းဖုန်းနံပါတ် စသည်)
တောင်းခံသည့် ရည်ရွယ်ချက်	အလိုအလျောက် ငွေလွှဲဝန်ဆောင်မှု ပေးခြင်း
အကျိုးဝင်သည့် ကာလ	အလိုအလျောက်ငွေလွှဲ ဝန်ဆောင်မှု အသုံးပြုမှု ပြီးဆုံးခြင်း သို့မဟုတ် ပယ်ဖျက်ပြီးနောက် ၅ နှစ်အထိ
ရှင်းပြချက်	→ လျှောက်ထားသူသည် အထက်ဖော်ပြပါ ကိုယ်ရေးကိုယ်တာ (ခရက်ဒစ်)

	အချက်အလက်များကို စုဆောင်းခြင်းနှင့် အသုံးပြုခြင်းအား ငြင်းပယ်ပိုင်ခွင့်ရှိသော်လည်း၊ ထိုအခွင့်အရေးကို အသုံးပြုပါက အလိုအလျောက်ငွေလွှဲ လျှောက်ထားမှုကို ငြင်းပယ်ခံရနိုင်ပါသည်။
သဘောတူညီခြင်း	သဘောတူပါသည် ☐ သဘောမတူပါ ☐

[ကိုယ်ရေးကိုယ်တာ (ခရက်ဒစ်) အချက်အလက်များကို တတိယပုဂ္ဂိုလ်ထံ ပေးအပ်ခြင်းအပေါ်
 သဘောတူညီချက်]

လက်ခံရရှိသူ	ဘဏ္ဍာရေးငွေပေးချေမှုအဖွဲ့အစည်းနှင့် အထက်ဖော်ပြပါ ငွေတောင်းခံသည့် အဖွဲ့အစည်း (အသုံးပြုသည့် အဖွဲ့အစည်း)
ပေးအပ်သည့် အချက်အလက်များ	ဘဏ်အမည်၊ ငွေထုတ်အကောင့်နံပါတ်၊ အမည်၊ မွေးသက္ကရာဇ်၊ ဆက်သွယ်ရန်အချက်အလက် (မိုဘိုင်းဖုန်းနံပါတ် စသည်)
ပေးအပ်ရသည့် ရည်ရွယ်ချက်	အလိုအလျောက်ငွေလွှဲဝန်ဆောင်မှု ပေးအပ်ခြင်း၊ အလိုအလျောက်ငွေထုတ်ယူရန် သဘောတူညီချက်ကို အတည်ပြုခြင်း၊ အလိုအလျောက်ငွေလွှဲအသစ်စာရင်းသွင်းခြင်းနှင့် ပယ်ဖျက်ခြင်းအချက်အလက်ကို အသိပေးခြင်း
အကျုံးဝင်သည့် ကာလ	အလိုအလျောက်ငွေလွှဲ ဝန်ဆောင်မှု အသုံးပြုမှု ပြီးဆုံးခြင်း သို့မဟုတ် ပယ်ဖျက်ပြီးနောက် ၅နှစ်အထိ(သို့သော်၊အီလက်ထရောနစ်ငွေကြေးလွှဲပြောင်းမှု ဥပဒေအရ အီလက်ထရောနစ် ငွေလွှဲမှတ်တမ်းများကို ၅ နှစ်ကြာ သိမ်းဆည်းထားမည်ဖြစ်သည်)
ရှင်းပြချက်	လျှောက်ထားသူသည် အထက်ဖော်ပြပါ ကိုယ်ရေးကိုယ်တာ (ခရက်ဒစ်) အချက်အလက်များကို တတိယပုဂ္ဂိုလ်ထံ ပေးအပ်ခြင်းအား ငြင်းပယ်ပိုင်ခွင့်ရှိသော်လည်း၊ ထိုအခွင့်အရေးကို အသုံးပြုပါက အလိုအလျောက်ငွေလွှဲ လျှောက်ထားမှုကို ငြင်းပယ်ခံရနိုင်ပါသည်။
သဘောတူညီခြင်း	သဘောတူပါသည် ☐ သဘောမတူပါ ☐

[ငွေထုတ်လွှဲ သဘောတူ/မတူ အခြေအနေနှင့် ပယ်ဖျက်မှုအကြောင်း အသိပေးခြင်း]

ဘဏ်များနှင့် အခြားဘဏ္ဍာရေးအဖွဲ့အစည်းများ၊ ဘဏ္ဍာရေးငွေပေးချေမှုအဖွဲ့အစည်းတို့သည် အလိုအလျောက်ငွေလွှဲစနစ်ကို တည်ငြိမ်စွာ လည်ပတ်နိုင်ရန်အတွက် ဖောက်သည်၏ (ဘဏ်များနှင့် အသုံးပြုသည့် အဖွဲ့အစည်းများတွင် ရှိသည့်) ဆက်သွယ်ရန်အချက်အလက်များကို အသုံးပြု၍ SMS (စာတို) သို့မဟုတ် ဖုန်းခေါ်ဆိုမှုဖြင့် ဖောက်သည်၏ ငွေထုတ်လွှဲသဘောတူညီမှု အခြေအနေနှင့် ပယ်ဖျက်ခြင်းအကြောင်းကို အသိပေးနိုင်ပါသည်။ ထို့ကြောင့် မှန်ကန်သော ဆက်သွယ်ရန်အချက်အလက်များ မှတ်ပုံတင်ထားခြင်းရှိ/မရှိကို စစ်ဆေးရန် လိုအပ်ပါသည်။

အထက်ဖော်ပြပါ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ ပေးအပ်ခြင်းနှင့် ကိုယ်ရေးကိုယ်တာ (ခရက်ဒစ်) အချက်အလက်များကို စုဆောင်းခြင်း၊ အသုံးပြုခြင်း၊ တတိယပုဂ္ဂိုလ်ထံ ပေးအပ်ခြင်းတို့ကို သဘောတူပြီး CMS အလိုအလျောက်ငွေထုတ်လွှဲ ဝန်ဆောင်မှုကို လျှောက်ထားပါသည်။

ခုနှစ် လ ရက်

လျှောက်ထားသူ (အမည်/လက်မှတ်) :

(လျှောက်ထားသူနှင့် အကောင့်ပိုင်ရှင် မတူပါက)

အကောင့်ပိုင်ရှင် (အမည်/လက်မှတ်) :

မှတ်ချက်)

1. တံဆိပ် (လက်မှတ်တံဆိပ်) သို့မဟုတ် လက်မှတ်ကို သက်ဆိုင်ရာ ငွေသိမ်းအကောင့်တွင် အသုံးပြုထားသည့် တံဆိပ် သို့မဟုတ် လက်မှတ်ဖြင့် ထည့်သွင်းရပါမည်။
2. မူလလျှောက်ထားထားသည့် အကြောင်းအရာကို ပြောင်းလဲလိုပါက ပထမဦးစွာ ပယ်ဖျက်ရန် လျှောက်ထားပြီးနောက် အသစ်တစ်ကြိမ် ပြန်လည်ရေးသားရပါမည်။
3. အဓိကစာချုပ်ပိုင်ရှင်နှင့် အကောင့်ပိုင်ရှင် မတူပါက အကောင့်ပိုင်ရှင်၏ သီးခြားလက်မှတ်ကို မဖြစ်မနေ ရယူရပါမည်။